

၁၉၅၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရုတ်တရက် အသုံးစရိတ်ရုံပုံငွေ နည်းဥပဒေများ

အမည်တို့နှင့် အဓိပ္ပါယ်ဖော်ပြချက်များ

- ၁။ ။ ဤနည်းဥပဒေများကို၊ ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရုတ်တရက် အသုံးစရိတ် ရုံပုံငွေ နည်းဥပဒေများ ဟုခေါ်ရမည်။
- ၂။ ။ ဤနည်းဥပဒေများတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
- (က) “ရုံပုံငွေ” ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ရုတ်တရက်အသုံးစရိတ် ရုံပုံငွေကိုဆိုလိုသည်။
 - (ခ) “ကြိုတင်မသိ မမြင်နိုင်သော အသုံးစရိတ်” ဆိုသည်မှာ၊ ကြိုတင်မသိ မမြင်နိုင်သော အသုံးစရိတ် ဖြစ်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနက သက်သေခံ လက်မှတ်ပေးသည့် အသုံးစရိတ်ကို ဆိုလိုသည်။
 - (ဂ) “ပြည်ထောင်စု” ဆိုသည်မှာ၊ ပြည်နယ်အစိုးရများနှင့် တသီးတခြားဖြစ်သည့် ပြည်ထောင်စုအစိုးရ ကို ဆိုလိုသည်။

ရုံပုံငွေ၏ရည်ရွယ်ချက်များ

- ၃။ ။ ရုံပုံငွေကို ခေတ္တထုတ်သုံးငွေ သဘောမျိုးဖြင့် အသုံးပြု၍ နှစ်စဉ်နှစ်တိုင်း ပြုလုပ်သော ပြည်ထောင်စု ၏ ရ- သုံးမှန်းခြေငွေစာရင်းတွင် ငွေများမရာထားသည့် ကြိုတင်မသိ မမြင်နိုင်သော အသုံးစရိတ်များကို ကျခံရန် ရုံပုံငွေမှငွေများ ကြိုတင်ထုတ်ပေးခြင်းကို ခွင့်ပြုနိုင်ရမည်။

ရုံပုံငွေမှငွေများကြိုတင်ထုတ်ပေးခြင်း

- ၄။ ။ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်သည့် ကြိုတင်မသိမမြင်နိုင်သော အသုံး စရိတ်ကို ကျခံရန်ရုံပုံငွေမှငွေများ ကြိုတင်ထုတ်ပေးရမည်။ ယင်းသို့ ကြိုတင်ထုတ်ပေးသော ငွေများကို ရုံပုံငွေသို့ပြန်၍ ပေးသွင်းရမည်။
- ၅။ ။ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို၊ မြန်မာနိုင်ငံ ငွေစာရင်းမင်းကြီးထံသို့၊ ထိုအသုံးစရိတ်အတွက် သက်ဆိုင်ရာ စီရင်အုပ်ချုပ်မှု ဝန်ကြီးဌာနက ထုတ်ပေးသော ဘဏ္ဍာရေးအခွင့် အမိန့်ပေါ်တွင် ထပ်ဆင့်ရေးသား၍ ပေးပို့ရမည်။
- ၆။ ။ အသုံးစရိတ်မှာ ကြိုတင်မသိ မမြင်နိုင်သော အသုံးစရိတ်ဖြစ်ကြောင်း၊ ထိုအသုံးစရိတ်ကို နောက် ကျင်းပမည့် ပါလီမန် ညီလာခံတိုင်အောင် မစောင့်ဆိုင်းနိုင်သဖြင့်၊ ရုံပုံငွေမှငွေများ ကြိုတင်ထုတ်ပေးကျခံ ရမည်ဖြစ်ကြောင်း သက်သေခံလက်မှတ်သည် ထပ်ဆင့်စာတွင် ပါရှိရမည်။

ရုံပုံငွေမှကြိုတင်ထုတ်ပေးငွေများကို ပြန်လည်ပေးသွင်းခြင်း

- ၇။ ။ ရုံပုံငွေမှ ကြိုတင်ထုတ်ပေးရန် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနက ခွင့်ပြုလိုက်သော အသုံးစရိတ်ကို ခွင့်ပြုပြီးနောက် ဦးစွာကျင်းပသော ပါလီမန်ညီလာခံ၌ သက်ဆိုင်ရာစီရင်အုပ်ချုပ်မှု ဝန်ကြီးဌာနက တောင်းဆိုမည့် ဖြည့်စွက်ခွင့်ပြုငွေများတွင် ထည့်သွင်း၍ ပါလီမန်၏ ခွင့်ပြုချက်ကို တောင်းဆိုရမည်။

၈။ ။ ဘဏ္ဍာရေးနှင့် အခွန်တော် ဝန်ကြီးဌာနသည်၊ ဖြည့်စွက်ခွင့်ပြုငွေများကို ပါလီမန်မှ တောင်းဆိုသော အခါ၊ ရုံငွေမှ ကြိုတင်ထုတ်ပေးသည့် ငွေများဖြင့် ကျခံရန် ခွင့်ပြုထားသည့် အသုံးစရိတ် ဖြစ်ကြောင်းကို ဖော်ပြရမည်။

၉။ ။ မြန်မာနိုင်ငံ ငွေစာရင်းမင်းကြီးသည်၊ သီးခြားသော ငွေစာရင်းခေါင်းစဉ်အောက်တွင် ငွေများ ရာထားခြင်းအတွက် ပါလီမန်၏ သဘောတူချက် ရသည်တိုင်အောင်၊ ဘဏ္ဍာရေးနှင့် အခွန်တော် ဝန်ကြီး ဌာနက ကြိုတင်ထုတ်ပေးရန် ခွင့်ပြုသော အသုံးစရိတ်အားလုံးကို ရုံငွေမှကျခံရမည့် အသုံးစရိတ် စာရင်းတွင် ထည့်သွင်းရမည်။

၁၀။ ။ သက်ဆိုင်ရာ စီရင်အုပ်ချုပ်မှု ဝန်ကြီးဌာနသည်၊ သီးခြားငွေ စာရင်းခေါင်းစဉ်အောက်တွင် ငွေများရာထားခြင်းအတွက် ပါလီမန်၏ သဘောတူချက် ရလျှင်ရခြင်း ယင်းသို့သဘောတူချက်ရကြောင်း ကို မြန်မာနိုင်ငံ ငွေစာရင်းမင်းကြီးအား အကြောင်းကြားရမည်။ ထို့ပြင် ရုံငွေမှ ကြိုတင်ထုတ်ပေးသည့် ငွေများဖြင့် ကျခံခဲ့သော အသုံးစရိတ်အားလုံးနှင့် စပ်လျဉ်း၍ ဆိုင်ရာငွေစာရင်းများကို ကိုက်ညီအောင် အပြီးသတ်ပြင်ရန်လည်း အကြောင်းကြားရမည်။

အရပ်ရပ်

၁၁။ ။ မြန်မာနိုင်ငံ ငွေစာရင်းမင်းကြီးသည်၊ ခွင့်ပြုသော ကြိုတင်ထုတ်ပေးငွေများ၏ အသေးစိတ်စာရင်း များနှင့်အတူ ရုံငွေ၏လက်ကျန်ငွေ မည်မျှရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်တော် ဝန်ကြီးဌာနအား၊ လစဉ် အကြောင်းကြားရမည်။

အမိန့်အရ၊

ဘီ၊ ကေ၊ ဘို့(စ်)၊

တွဲဘက်အတွင်းဝန်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊

ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန။